

နူယိၣ်ကိၣ်စဲၣ် စ့တၢ်မၤစၢၤလၢပုၤမၤတၢ်ဖိလၢ စ့ဟဲၣ်တအိၣ်တဖၣ်အဂီၢ် (EWF)

စ့တၢ်မၤစၢၤလၢပုၤမၤတၢ်ဖိလၢ စ့ဟဲၣ်တအိၣ်တဖၣ်အဂီၢ် (EWF) အံၤမ့ၢ်ဝဲ တၢ်ရဲၣ်တၢ်ကျဲၤလၢ ဘဉ်
 တၢ်မၤအိၣ် ခိၣ် နူယိၣ်ကိၣ်စဲၣ် လၢအဟ့ၣ်လီၤ တၢ်ဟ့ၣ်အဘူးအလဲ ထဲတဘျီဇၢ ဆူပုၤမၤတၢ်ဖိတဖၣ်
 လၢအစ့ဟဲၣ်တအိၣ် ဖဲ လၢမၤရှုး 27 သီ, 2020 ဒီး လၢအ့ၣ်ဖြၣ် 1သီ, 2021 အဘၢၣ်စၢၤ ဘဉ်ဆဉ် တၢ်
 တထၢန့ၣ်ဃုာ်အိၣ် ကိၣ်စဲၣ် ဒီးကိၣ်စၢၤဖျိၣ် တၢ်ဖဲတၢ်မၤတအိၣ် အတၢ်ဟ့ၣ်မၤစၢၤလၢပုၤန့ၣ်လီၤ.

ပုၤမၤတၢ်ဖိလၢစ့ဟဲၣ်တအိၣ်တဖၣ်န့ၣ် မ့ၢ်မတၢ် သ့ၣ်တဖၣ်လဲၣ်.

တၢ်ဂ့ၢ်လၢလံာ်ခဲလၢာ်အံၤ မ့ၢ်ဘဉ်ထွဲလီၤသးဒီးန့ၣ်, နမ့ၢ်ပုၤမၤတၢ်ဖိလၢ
 အစ့ဟဲၣ်တအိၣ် လၢအကြးဝဲဘဉ်ဝဲဒီး EWF န့ၣ်လီၤ -

- အခဲအံၤအိၣ်ဆိးဖဲ နူယိၣ်ကိၣ်စဲၣ်ပုၤ,
- အိၣ်ဆိးဖဲ နူယိၣ်ကိၣ်စဲၣ်ပုၤ တချုးလၢ လၢမၤရှုး 27 သီ, 2020,
- ဖဲတၢ်ဆၢကတီၢ်လၢ လၢဖျိၣ်တြုၤအါရံၤ 23 သီ, 2020 ဒီး လၢအ့ၣ်ဖြၣ် 1 သီ, 2021 အဘၢၣ်စၢၤန့ၣ် အစ့ဟဲၣ်တအိၣ် 50% မ့တမ့ၢ် အါန့ၢ်အ န့ၣ် မ့ၢ်လၢ -
 - တၢ်ဖဲတၢ်မၤတအိၣ်, တၢ်ဖဲတၢ်မၤဆၢကတီၢ်စ့ၤလီၤ မ့တမ့ၢ် ဖဲ တၢ်မၤတၢ်တသ့ မ့ၢ်လၢ COVID အယီၤ မ့တမ့ၢ်
 - ဟံၣ်ဃီပုၤဃုာ်ကျိၣ်ဃုာ်စ့တၢ်မၤတအိၣ်ဒီး ဂံၢ်ခိၣ်ထံး စ့ဟဲၣ်တဂၤ စ့ၤကွဲးသး မ့တမ့ၢ် ကဲထီၣ်က့ကွဲၣ် လၢအဘၢၣ်ထွဲဒီး COVID
- ဖဲတၢ်မၤတၢ်အစ့ၤကတၢ် တနံၤ 15 န့ၣ်ရံၣ် တချုး လၢတဒီးန့ၣ်လၢာ် စ့ ဟဲၣ် မ့တမ့ၢ် အဘူးအလဲတဖၣ်,
- တကြးဝဲဘဉ်ဝဲဒီး ကိၣ်စဲၣ် တၢ်ဖဲတၢ်မၤတအိၣ် အတၢ်အုၣ်ကီၢ် (Unemployment Insurance) မ့တမ့ၢ် ကိၣ်စၢၤဖျိၣ် တၢ်ဆၢသး တြိၣ် တၢ်ဖဲတၢ်မၤတအိၣ် အတၢ်မၤစၢၤ (Pandemic Unemployment Assistance), ဒီး
- ဒီးန့ၣ်ဘဉ်တုၢ်လံာ် (စ့ဟဲၣ်တဟံၣ်ခဲလၢာ်) \$26,208 မ့တမ့ၢ် စ့ၤန့ၢ်အ န့ၣ် ဖဲ လၢအ့ၣ်ဖြၣ် 19 သီ, 2020 ဒီး လၢအ့ၣ်ဖြၣ် 19 သီ, 2021 အ ဘၢၣ်စၢၤ

တိၢ်နီၣ် - တၢ်ဒီးန့ၣ်ဘဉ် ကိၣ်စၢၤဖျိၣ် တၢ်မၤစၢၤဆိၣ်ထွဲကျိၣ်စ့ (တၢ်မၤစၢၤအ တၢ်ဟ့ၣ်အဘူးဟ့ၣ်လဲ လၢအဘၢၣ်တၢ်ဆၢအိၣ် ခိၣ် ပဒိၣ် လၢအလုၢ်အပူၤ လီၤ လၢ \$600, \$1,200 မ့တမ့ၢ် \$1,400) အံၤ တဒိဘဉ်မၤဟူး နတၢ်ကြး တၢ်ဘဉ်လၢ စ့တၢ်မၤစၢၤလၢ ပုၤမၤတၢ်ဖိလၢ စ့ဟဲၣ်တအိၣ်တဖၣ်အဂီၢ် ဘဉ်. နမ့ၢ်ဒီးန့ၣ်ဘဉ် တၢ်မၤစၢၤဆိၣ်ထွဲကျိၣ်စ့န့ၣ်, နပတံထီၣ်အိၣ် သ့ဒီးဝဲ လီၤ.

EWF ဟ့ၣ်လီၤမၤန့ၣ်လဲၣ်.

ပုၤမၤတၢ်ဖိသ့ၣ်တဖၣ် ကြးဝဲဘဉ်ဝဲဒီး အပတီၢ် 1 မ့တမ့ၢ် အပတီၢ် 2 တ ခါခါသ့ခါ.

- အပတီၢ် 1 - \$15,600 တချုးတၢ်ဟံးန့ၣ်ခိသ့
- အပတီၢ် 2 - \$3,200 တချုးတၢ်ဟံးန့ၣ်ခိသ့

တိၢ်နီၣ် - နူယိၣ်ကိၣ်စဲၣ်အံၤ ကဟံးန့ၣ်ဃုာ် တၢ်န့ၣ်ဘျုး 5% ဖဲကိၣ်စဲၣ်စ့ခိစ့သ့ အပူၤန့ၣ်လီၤ. စ့တၢ်မၤစၢၤ အတၢ်ဟ့ၣ်အဘူးအလဲသ့ၣ်တဖၣ်အံၤ ဘဉ်သ့ၣ် သ့ၣ် ကိၣ်စၢၤဖျိၣ် ဟံၣ်န့ၢ်အခိအသ့သ့န့ၣ်လီၤ. ဝဲသးစ့ၤ ဃုာ်တၢ်ဟ့ၣ်ကူၣ်ဟ့ၣ်ဖဲ လၢပုၤလၢစ့အိၣ် မ့တမ့ၢ် ပီၤရီၤအိၣ် ဘဉ်ဃးဒီး စ့ခိဟ့သ့ အတၢ်ဟ့ၣ် ကူၣ်အဂီၢ်တက့ၢ်



ဃကပတံထီၣ်ဒ်လဲၣ်.

လံာ်ပတံထီၣ်သ့ၣ်တဖၣ်အံၤ တၢ်အိးထီၣ်အိၣ်အံၤ

dol.ny.gov/EWF န့ၣ်လီၤ

- နကပတံထီၣ်အိၣ်လၢ အ့ထၢၣ်နဲးလီၤ ဆူ နူယိၣ်ကိၣ်စဲၣ် ပုၤမၤတၢ်ဖိဝဲမ ကျိ (DOL) အအိၣ်န့ၣ်လီၤ.
- နစ့ၤကါ လီၤတဲစိ မ့တမ့ၢ် ခိဖျုထၢၣ် လၢနကဆၢထီၣ် လံာ်ပတံထီၣ် လၢတၢ်ဒီးန့ၣ်အိၣ်သ့ လၢကျိၣ် 13 ကျိၣ် သ့ဝဲန့ၣ်လီၤ.
- လံာ်ပတံထီၣ်သ့ၣ်တဖၣ်အံၤ တၢ်တတူၢ်လီၤအိၣ်လၢလံာ်ပရၢဘဉ်.
- DOL အံၤ တဃုာ်တၢ်ပတံထီၣ်အဘူးအလဲဘဉ်.

တပ်သံကွပ်လာဘုံတပ်သံကွပ်အိမဲ တလိပ်လိပ်တဖ်

လာတပ်ကပတံထီအင် ယကလိပ်ဘုံမနုလဲနဲ.

ပုပတံထီတပ်ဖိုအိမဲ ကလိပ်ဘုံ တပ်အုံသး လာအမုမ်တတဂါ, အတပ်အုံသးဖဲ NYS, ဒီး တပ်ဖိတပ်မာ ဒီးတပ်ဒီးနုအဘူးအလဲ တချုးတပ်ဆါသတ္တိ ခိဖျိ တပ်ဆုထီ လိပ်တပ်ကွပ်နီကွပ်ယတဖ် ခိဖျိလာတပ်ပတံထီနုလိ.

- နဆုထီ လိပ်တပ်ကွပ်နီကွပ်ယတဘုံဃိ လာနကဟုံတပ်အုံသး လာ နမုမ်တတဂါ ဒီးတပ်အုံတပ်ဆိလိပ် သုဝဲ
- လိပ်တပ်ကွပ်နီ လာအဟုံဖျိ နမုမ်တတဂါ ဒီး/မုတမု နတပ်အုံတပ်ဆိလိပ် အစုကတပ်တဘုံအဖိခိနု ကဘုံအုံဒီး နတပ်ဂါ (မုတမုဘုံလာ နအုံဒီး ပုကွပ်ထွပ်ဖိ လာအဟုံဖျိထီ တပ်ဘုံထွပ်အတပ်အုံသးသုအခါ)
- လိပ်တပ်ကွပ်နီ လာအဟုံဖျိ နမုမ်တတဂါ ဒီး-မုတမု နတပ်အုံတပ်ဆိလိပ် အစုကတပ်တဘုံအဖိခိနု ကဘုံအုံဒီး နအုံဖျိမု နုမုသိ
- လိပ်တပ်ကွပ်နီကွပ်ယခဲလဲအိမဲ ကဘုံမုဝဲ -
 - တပ်ဟုံဂါဟုံကျါအိမဲ ခိဖျိ ခပ်စးကရါ
 - တပ်ဆါကတိတဘုံတလာကွပ် မုတမုလာတပ်ကွပ်နီကွပ်ယဟုံ
 - လာအဲကလဲကျိ မုတမု ဘုံတပ်ဆုထီအိမဲဒီး အဲကလဲကျိ တပ်ကွပ်ကျိထံ လာအဘုံတပ်ဟုံဂါဟုံကျါအိမဲ
 - တဘုံဘုံယဟုံ မုတမု ဟးဂါဘုံ

ပုမာစာလေးတဂါလါ လာတပ်ပတံထီအိမဲ သုခါ.

နမုလိပ်ဘုံတပ်မာစာလေး လာတပ်ပတံထီအိမဲနု, နွယ်ပုံကိစ္စခံရအိမဲ မာသကိးတပ်ဒီး ပုတတတပ်ကရါကရိတဖ် လာတပ်နုအိမဲသု လာကဟုံမာစာလေး တပ်လာနုလိပ်ဘုံတဖ်အင်လိ.

- နုလိလိကျိဖဲ dol.ny.gov/CBOList ဘုံဃး တပ်ကရါကရိလါ ဘုံတပ်နုအိမဲသုတဖ် အမဲကွပ်ရဲခဲလဲ တကွပ်, မုတမု
- ကိး 877-EWF-4NYS (877-393-4697) ဒ်သိးနကကတိသကိးတပ်ဒီး ပုခါစးတဂါ ဒီးဃုထီနု တပ်လိပ်တပ်ကျိ လာအဘူးဒီးနုအဂိတကွပ်.
 - 800-662-1220 TTY/TTD - အဲကလဲကျိ
 - 877-662-4886 TTY/TTD - Español

ဟးဆုး တပ်ကွပ်တရံးမနုကျိစုတကွပ်.

- နုကြါပတံထီအိမဲ ထဲဒပ် EWF တပ်မာစာလေးသုတဖ် ထဲဒပ်ဖဲလါ ပုမာတပ်ဖိဝဲကျိ အဟုံယံသနု လာအဖိသဲစး အလိ ဒီးဟးနုတပ်မာစာလေး ထဲဒပ်ဖဲလါ တပ်ကရါကရိလါတပ်နုအိမဲအအုံတကွပ်.
- DOL ကဆဲးကျိနု ထဲဒပ်ဖဲလါ နမုဆဲးလိပ်ဟုံမာ လာ EWF တပ်ဂုတပ်ကျိအသိတဖ် မုတမု ပတံထီလါ EWF တပ်မာစာလေးတဖ်အဂိအခါလိ.
- နမုအုံဒီးတပ်ဘုံယိ ဘုံဃးတပ်လိတပ်ဂုနု, ဟုံဖျိထီအိမဲ ခိဖျိ တပ်စုးကါ တပ်ဆိထီအလိဒ် ဖဲ dol.ny.gov/EWF တကွပ်.

တပ်ရဲတပ်ကျါအိမဲ ကယိထဲလဲနဲ.

စုတပ်မာစာလေးတပ်ရဲတပ်ကျါအိမဲ အုံဒီးအတပ်ဆါကတိ တပ်ဟုံနီ ဒီးတပ်ကဟုံလိ ဒီးသနုထီသးလါ ပုဟုံဆိ ဒီးနုဘုံဆိနုလိ.

- တပ်ပတံထီသုတဖ်အိမဲ ဘုံတပ်ရဲတပ်ကျါအိမဲ ဒ်သိးတပ်ကဒီးနုဘုံအိမဲအင်လိ.
- ဖဲတပ်ဆုဟုံလိ စုတပ်မာစာလေးအခါနု, စုတပ်မာစာလေး ကပတံအသး ဒီးတပ်ပတံထီအိမဲအကျိအကျိအိမဲ ကပတံသးနုလိ.

တပ်ကဟုံလိ အဘူးအလဲဒ်လဲနဲ ဒီးအခါဖဲလဲနဲ.

ပုပတံထီတပ်ဖိုလာအဘုံတပ်အုံလိလိတပ်လိအိမဲအိမဲ ကဒီးနုဘုံ တပ်ဟုံအဘူးအလဲ ထဲတဘျီဇိ ခိဖျိ Visa ခးလာတပ်ထာနုလိဆိစု လာတပ်ကဆုအိမဲလိ အိမဲဆိထဲ လာတပ်ဟုံဖျိထီတုံအိမဲ ဖဲလိပတံထီအပူနုလိ.

- ခးအိမဲ တပ်စုးကါအိမဲ Visa ဖဲသုဝဲ ဒီးတပ်စုးကါအိမဲ တပ်လိတတိလိလိ လာအတူလိ Visa ခးဘူးခး ဖဲကိပ်အမဲရကအပူနုလိ.
- ခးအိမဲ အသးနုအိမဲဝဲ ပါတု 12 လါ ဒီးစုတပ်မာစာလေးသုတဖ် အဆါကတိတလဲကွပ်ဘုံ.
- စးထီလါ တပ်ပတံထီ အမုနုမုသိနု, စုတပ်ဟုံ အပူရဲတပ်ကျါတပ်ဖိသုတဖ် တယဟုံဝဲဒပ်လါ တပ်ကွပ်ထဲသမဲသမဲ ဒီးတပ်ရဲတပ်ကျါအိမဲ ကယိထဲ ဃုနု တု ဃိနု ဃပ်ဃပ်နုလိ.

DOL အိမဲ ကဟုံလါ ဃနိကစပ်တပ်ဂုတပ်ကျါသုတဖ် ဒီးတပ်နုလိအိမဲကိ တပ်ဒုးလူဟုံမာထွပ်တပ်သိ ခပ်စးကရါသုတဖ်ခါ.

တဟုံလိဘုံ. တပ်မာမုကွပ်မုသဲစးအတပ်စုံညီတဖ်အိမဲဝဲ လာတပ်ဟုံဖျိထီ တပ်ကွပ်နီကွပ်ယတမဲလိလိ ဃုဒီးတပ်ဂုတပ်ကျါလါ တပ်မာကစပ်အအုံသုတဖ် လာအဘုံတပ်ဆုထီအိမဲ ဒ်နတပ်ပတံထီအသိး ဆူပဒိပ်အခါစးကရါတဖ်အအုံ ဃုဒီး ICE နုလိ.

- မုတမုလာ တပ်လူဟုံမာထွပ်တပ်စုံညီပိတု အတပ်ဟုံခွဲ မုတမု ကွပ်ကျိအတပ်နုလိဘုံနု, နတပ်ကွပ်နီကွပ်ယသုတဖ်အိမဲ တပ်ကစုးကါအိမဲ ထဲဒပ်လါ တပ်ကဆါတပ် နတပ်ကျါတပ်ဘုံ ဒီးတပ်တဟုံနုလိအိမဲဒီး ပုတဂါလါ လာ တပ်ပတံထီအကျိအကျိအကျိတသုဘုံ.

ယကဟ့ၣ်တၢ်အုၣ်သးလၢ ယမ့ၢ်မတၢတဂၤအဂီၢ်ကသုဒ်လဲၣ်.

လၢတၢ်ကဟ့ၣ်တၢ်အုၣ်သး လၢနမ့ၢ်မတၢတဂၤအဂီၢ်, နလိာ်ဘၣ် တၢ်ဟ်ပနီၣ်အမး 4 မး မ့တမ့ၢ် အါန့ၢ် အန့ၢ် ခိဖျိတၢ်ဟ်ဖျါထီၣ် တၢ်ကွဲးနီၣ်ကွဲးဃါလၢလိတခါ မ့တမ့ၢ် အါန့ၢ်တခါန့ၢ်လီၤ -

4 မး

- IDNYC တၢ်ဟ်ဂၢၢ်ဟ်ကျါၤခး (အသးနီၣ်တလၢာ်ဒီး ဘၣ် မ့တမ့ၢ် အသးနီၣ်တလၢာ်ကွၢ် ဖဲ 2၀2၀ မ့တမ့ၢ် 2၀21)
- နွယ်ပိုင်ကီစံပုံတၢ်နီၣ်သိလ့ၣ်တၢ်ပျဲး လၢအသးနီၣ်တလၢာ်ဒီးဘၣ် မ့တမ့ၢ် ခးလၢအတမ့ၢ် တၢ်ဟ်ဂၢၢ်ဟ်ကျါၤ တၢ်နီၣ်သိလ့ၣ်
- ကီၢ်အမဲကရၢ လံာ်ဟးကီၢ် လၢအသးနီၣ်တလၢာ်ဒီးဘၣ်

3 မး

- လံာ်ခးကီၢ် လၢအသးနီၣ်တလၢာ်ဒီးဘၣ် လၢအဘၣ်တၢ် ထးထီၣ်န့ၢ်အီၤ ခိဖျိ ထံကီၢ်လၢ အတမ့ၢ် ကီၢ်အမဲကရၢ
- နွယ်ပိုင်ကီစံပုံ ပုၤမၤလိတဖ်အတၢ်ဟ့ၣ်ပျဲး
- ကီၢ်အမဲကရၢသးဖဲ ID
- တၢ်ဂီၤ ID လၢကီၢ်စၢဖျိ, NYS မ့တမ့ၢ် လီၢ်ကဝီၤပဒိၣ် ဟ့ၣ်လီၤ လၢအတၢ်ပျဲးဝဲလၢ “တမ့ၢ်တၢ်ဟ်ဂၢၢ်ဟ်ကျါၤ အတၢ်ပညိၣ်အဂီၢ်ဘၣ်”
- တၢ်ဂီၤ ID လၢအဘၣ်တၢ်ဟ့ၣ်လီၤအီၤ ခိဖျိ တၢ်ကူၣ် ဘၣ်ကူၣ်သ့ကွၢ်သ့တဖ် ဃုာ်ဒီး ခိလ့ၣ်ကွၢ်/ဖျိစိမိၤ တၢ်ဂီၤ ID

2 မး

- NYS နီၣ်သးဆူၣ်ချ့ဝဲၤဒီး တၢ်ဂီၤ ID ခး
- ကီၢ်အမဲကရၢ မ့တမ့ၢ် ထံဂုၤကီၢ်ဂၤ လံာ်ဟးကီၢ် လၢအသးနီၣ်တလၢာ်ကွၢ် (သးနီၣ်တလၢာ်ကွၢ် လၢအပူၤကွၢ် 2 နီၣ် မ့တမ့ၢ် စၢန့ၢ်အန့ၢ်)
- ထံဂုၤကီၢ်ဂၤ တၢ်နီၣ်သိလ့ၣ်တၢ်ပျဲး တၢ်ဂီၤခိၣ် (သးနီၣ်တလၢာ်ကွၢ် လၢအပူၤကွၢ် 2 နီၣ် မ့တမ့ၢ် စၢန့ၢ်အန့ၢ်)
- USCIS (တၢ်န့ၢ်လီၤအိၣ်ကီၢ်) လံာ်တၢ်ကွဲးနီၣ်ကွဲးဃါတဖ် ဃုာ်ဒီး I-94, I-797, I-797A မ့တမ့ၢ် I-797D အလံာ်ဒိတဖ်
- ITIN တၢ်ဟ့ၣ်စိဟ့ၣ်ကမီၤအလံာ်ပရၢ (အဒိ - လံာ်ပရၢ လၢနဒီးန့ၢ်ဘၣ်အီၤ လၢ IRS ဖဲ နဒီးန့ၢ်ဘၣ် ITIN အခါ)

1 မး

- တၢ်ဖျိသးလံာ်အုၣ်သး မ့တမ့ၢ် တၢ်လီၤဖးတၢ်စံၣ်ညီၣ် ဟ့ၣ်လီၤတၢ်ကလုာ်
- နွယ်ပိုင်ကီစံပုံ ပုၤထီၣ်တၢ်ဆါဟံၣ်ဖိ တၢ်ဟ်ဂၢၢ်ဟ်ကျါၤ တၢ်ဂီၤခိၣ်ခး
- ဖိကရၢၢ် ဒီးတၢ်မၤမုၢ်သးလီၢ်ကရူၢ်ဖိခး လၢအသးနီၣ်တလၢာ်ဒီးဘၣ်
- Fထံဂုၤကီၢ်ဂၤ အိၣ်ဖျိလံာ်အုၣ်သး
- ထံကီၢ်ခၢၣ်သး ID ခး (မ့တမ့ၢ် တၢ်ဂီၤခိၣ် ID လၢအဘၣ်တၢ်ဟ့ၣ်လီၤ ခိဖျိ ထံဂုၤကီၢ်ဂၤ)
- တီၤထီၣ်ကွၢ်, ခိလ့ၣ်ကွၢ် မ့တမ့ၢ် ဖျိစိမိၤလၢကီၢ်အမဲကရၢ ပူၤ တီၤဒိၣ်လံာ်အုၣ်သး မ့တမ့ၢ် လံာ်ကွဲးနီၣ်တဖ်
- ID လၢတမ့ၢ်တၢ်ဂီၤခိၣ် လၢအဘၣ်တၢ်ဟ့ၣ်လီၤအီၤ ခိဖျိ ကီၢ်စၢဖျိ, NYS မ့တမ့ၢ် လီၢ်ကဝီၤပဒိၣ် လၢအတမ့ၢ်တၢ် ကွဲးနီၣ်ကွဲးဃါလၢ တၢ်ကွဲးရဲၣ်ကလီၤဟ်အီၤ လၢအတၢ်ပျဲးထီၣ်ဝဲ “တမ့ၢ်တၢ်ဟ်ဂၢၢ်ဟ်ကျါၤ အတၢ်ပညိၣ်အဂီၢ် ဘၣ်”တဖ်
- တၢ်ဂီၤခိၣ် ID လၢအဘၣ်တၢ်ဟ့ၣ်လီၤအီၤ ခိဖျိ တၢ်မၤလီၢ်
- တၢ်ဂီၤခိၣ် ID လၢအဘၣ်တၢ်ဟ့ၣ်လီၤအီၤ ခိဖျိ NYS တၢ်ကရၢကရိလၢတဟံးန့ၢ်တၢ်ဘျုး လၢနဒီးန့ၢ်ဘၣ်တၢ် တီၤစၢၤမၤစၢၤတဖ် မ့တမ့ၢ် ဟံၣ်ဖျိမၤသကိးတၢ်ဖဲ တၢ်ကရၢကရိ အတၢ်ရဲၣ်တၢ်ကျဲၤအပူၤ တချုးလၢ လီၤအ့ၢ် ဖြၢၣ် 19 သီ, 2021
- တၢ်ဟ့ၣ်လီၤတၢ်ဖဲတၢ်မၤအလံာ်တၢ်ကွဲး, တၢ်ဒီးန့ၢ်အဘျုး အလဲ ခွဲးကွဲးတဖ် မ့တမ့ၢ် တၢ်ဟ့ၣ်အဘျုးအလဲအလံာ် တၢ်ကွဲးနီၣ်ကွဲးဃါတဖ် လၢအဘၣ်တၢ်ဟ့ၣ်လီၤန့ၢ် ခိဖျိ တၢ်မၤလီၢ်



ယကဘဉ်ဟ့ဉ်တဖ်အုဉ်ကီ၊ လာယတဖ်အိတ်တဖ်ဆဲးအဂီဒ်လဲဉ်.

လာတဖ်ကဟ့ဉ်တဖ်အုဉ်ကီ၊ လာတဖ်အိတ်တဖ်ဆဲးအဂီ, နကဘဉ်ဟ်ဖျါထီဉ် လံာ်တကွဲးနီဉ်ကွဲးဃါလာ လံာ်သ့ဉ်တဖ်အီ၊ တခါ မ့တမ့ အါန့တခါ ဒီးတကွဲးနီဉ်ကွဲးဃါ တခါစုဉ်စုဉ်အီ၊ ကဘဉ်ဟ်ဖျါထီဉ် န မံ၊ ဒီးအိတ်ဆဲးလီ၊ ဖဲနယူယိုက်ကီစံန့လီ၊ တကွဲးနီဉ်ကွဲးဃါ(တဖ်) ကဘဉ်ဟ့ဉ်တဖ်အုဉ်ကီလာ တဖ် အိတ်တဖ်ဆဲးအဂီ တချုးလာ လါမာ်ရး 27 သီ, 2020 ဃုာ်ဒီး လီာ်အိတ်ဆဲးလာကတီာ်ခဲအီန့လီ၊

- NYS တဖ်နီဉ်သီလ့ဉ်အတဖ်ဟ့ဉ်ပျဲ လာအသးနီဉ်တလက်ဒီးဘဉ် မ့တမ့ NYS ID လာတမ့တနီဉ်သီလ့ဉ်အဂီ မ့တမ့ NYS တဖ်မာ လီအလံာ်တဖ်ပျဲ လာအဘဉ်တဖ်ဟ့ဉ်အီ၊ ခီဖျိ DMV
- IDNYC လာအသးနီဉ်လက်ကွီာ် ဖဲ 2020, 2021 မ့တမ့ လာအသးနီဉ်အိတ်ဒီး,
- ကီစံနဲ့ မ့တမ့ ကီစာဖျိဉ် တဒီးစုဉ်စုဉ်သ့ (ထဲး(စ)) မ့တမ့ တဖ်ဟ့ဉ်စုဉ်စုဉ်သ့ အလံာ်တကွီာ်ဒီး, မ့တမ့
- တကွဲးနီဉ်ကွဲးဃါလာလံာ်တဖ်အကျါ ခဲခါ, တခါန့ဉ် ကဘဉ်အိတ်ဒီး မုာ်နီဉ်မုာ်သီ တချုး လါမာ်ရး 27 သီ, 2020 ဒီး တခါန့ဉ် က ဘဉ်အိတ်ဒီးမုာ်နီဉ်မုာ်သီ ဖဲ လါမာ်ရး 19 သီ 2021 မ့တမ့ လာအလီာ်ခဲ -
 - တဖ်သ့တဖ်စွဲ (မုာ်အူလဲထံလဲ) အလံာ်ဖျိတံာ်အလံာ်ဒီး
 - ကတီာ်ခဲအီ၊ တဒီးလဲဟံဉ်အလံာ်တဖ်အါဉ်လီ၊ တဖ်ဟ့ဉ်ဟံဉ်လာတဖ်ပျဲအီအဘူးအလဲ မ့တမ့ တဖ်ဟ့ဉ်တဖ်စုဉ်စုဉ်ခိဉ်ခိဉ်အခါအ သ့ အလံာ်ဟ်ဖျါ
 - တဖ်မာအဘူးအလဲ ခဲး
 - တဖ်ဟ့ဉ်လီ၊တဖ်ဖဲးတဖ်မာ မ့တမ့ တဖ်ဟ့ဉ်အဘူးအလဲအလံာ်ဘီးဘဉ်သ့ဉ်ညါ လာအဟ်ဖျါထီဉ် နတဖ်မာလီာ် ဟ့ဉ်လီ၊ ဟံဉ်ဃီ တဖ်အိတ်ဆဲးလီ လာအအိတ်ဖဲ NYS
 - ဆူဉ်ချ့အတဖ်ဟ်ဖျါ, အဘူးအလဲအလံာ်ဖျိတံာ် မ့တမ့ တကွဲးနီဉ်ကွဲးဃါ
 - တဖ်အုဉ်ကီအတဖ်ဟ်ဖျါ, အဘူးအလဲအလံာ်ဖျိတံာ် မ့တမ့ တကွဲးနီဉ်ကွဲးဃါ (ဃုာ်ဒီး ပျဲဒီးလဲလီ၊တဖ်, ဟံဉ်ကစာ်တဖ်, သးသမူ ဒီးစဲးဖိကဟ့ဉ် တဖ်အုဉ်ကီ)
 - စုတး မ့တမ့ ခဲးဒီးအတဖ်ဟ်ဖျါ
 - စံဉ်ညီဉ်ကွီာ်ကရါအတဖ်ကီးဆူကွီာ်ဘျီဉ်တဖ်, ကွီာ်ဘျီဉ်အတဖ်နီဉ်လီ၊တဖ် မ့တမ့ တကွဲးနီဉ်ကွဲးဃါအဂါတဖ် လာ NYS ကွီာ်ဘျီဉ် မ့တမ့ တဖ်ဟာ်ချာ်ရဲဉ်ကျဲ၊ သဲးစးတဖ်ဘျီတဖ်ကူဉ်လိဉ်အိတ်သကီးအအိတ်
 - လံာ်ပရါဟ့ဉ်တဖ်အုဉ်သးလာ နတဖ်အိတ်ဆဲးလီ လာအပူ၊ကွီာ် ဒီး-မ့တမ့ ခဲအီ၊ လာတဖ်ကရါကရီလာလံာ်တဖ်အီအအိတ်
 - ဟံဉ်ဃီတအိတ်လီာ်အိတ်ကဒု လာအဟ်ဖျါထီဉ်ဝဲလာ နအိတ်ဖဲလီာ်အိတ်ကဒုဖဲအကတီာ်အီ
 - ဟံဉ်ဃီတအိတ်တဖ်စာ်မာစာ်၊ အပျဲမာစာ်တဖ်ဖဲ- တဖ်ကရါကရီလာတဖ်ဟံးန့တဖ်ဘျုး မ့တမ့ တဖ်ဘျုးတဖ်ဘါကရါ လာအ ဒုးအိတ်ထီဉ် ဟံဉ်ဃီတအိတ်ဆဲးလီ လာပျဲဟံဉ်ဃီတအိတ်တဂါစုဉ်စုဉ်အဂီ
 - ပျဲဟ့ဉ်တဖ်မာစာ်လာ ဟံဉ်ဃီတဖ်စုဆူဉ်ခိဉ်တကး မ့တမ့ တဖ်ရဲဉ်တဖ်ကျဲ၊ ဖဲ NYS အပူ လာအဟ့ဉ်လီ၊ တဖ်စာ်မာစာ် လာပျဲတဖ်ဘဉ် ဟံဉ်ဃီတဖ်စုဆူဉ်ခိဉ်တကးတဖ်အဂီ
 - NYS တဖ်ဟ့ဉ်သးကညီ၊ကရါ လာအဟ့ဉ်လီ၊တဖ်စာ်မာစာ်ဆူပူပတံထီဉ်တဖ်ဖဲအဂီ တချုးလာ လါအုဉ် 19 သီ, 2021 ဒီးဟ့ဉ်တဖ်အုဉ်သးလာ ပျဲပတံထီဉ်တဖ်ဖဲ အတဖ်အိတ်တဖ်ဆဲးလီသ့ဝဲ
 - လံာ်ပရါလာအဟ်ဖျါထီဉ် နအိတ်ဆဲးဖဲ NYCHA
 - လံာ်တကွဲးနီဉ်ကွဲးဃါလာ ကီစာ်ဖျိဉ်, NYS မ့တမ့ လီာ်ကဝီ၊ကရါ အအိတ် (အဒိ - ကီရဲဉ်ကွီာ်) လာအတမ့ လံာ်တကွဲးနီဉ်ကွဲး ဃါလာ NYS ပျဲမာတဖ်ဖဲဝဲကျဲ၊ လာအဘဉ်ထွဲဒီး EWF တဖ်ပတံထီဉ်



ယကဘၣ်ဟ့ၣ်တၢ်အုၣ်ကီ လၢယတၢ်ဖိတၢ်မၤအတၢ်ကြးတၢ်ဘၣ်အဂီၢ်ဒ်လဲၣ်.

ပုၤပတံထီၣ်တၢ်ဖိသ့ၣ်တဖၣ်အံၤ ဘၣ်သ့ၣ်သ့ၣ် ကကြးဝဲဘၣ်ဝဲဒီး အပတီၢ် 1 (\$15,600 တၢ်ချးတၢ်ဟ့ၣ်ခိၣ်သ့) မ့တမ့ၢ် အပတီၢ် 2 (\$3,200 တၢ်ချးတၢ်ဟ့ၣ်ခိၣ်သ့) လၢ

အပတီၢ် 1 → နလိာ်ဘၣ် 5 မး နစူးကါ

- တၢ်ကွဲးနီၣ်ကွဲးဃါ လၢအလီလၢ 5 မး, တၢ်ကွဲးနီၣ်ကွဲးဃါလၢ အလီလၢ 3 မး ခံခါ မ့တမ့ၢ် တၢ်ကွဲးနီၣ်ကွဲးဃါလၢ အလီလၢ 3 မးတခါ ဒီး အလီလၢ 2 မးတခါ သ့ဝဲ

အပတီၢ် 2 → နလိာ်ဘၣ် 3 မး

- နစူးကါ တၢ်ကွဲးနီၣ်ကွဲးဃါလၢ အလီလၢ 3 မးတခါ မ့တမ့ၢ် အလီလၢ 1 မး သၢခါသ့ဝဲ

5 မး

- ကီၢ်စၢ်ဖိၣ် တၢ်ဟ့ၣ်ခိၣ်သ့အလံာ်တက့ၢ်ဒ် လၢ 2018, 2019 မ့တမ့ၢ် 2020 အခါအသ့အဂီၢ် ခီဖျိတၢ်စူးကါ ITIN နီၣ်ဂံၢ်လၢအဖိးသဲးစး
- လံာ်ပရၢလၢ တၢ်မၤလီၢ် လၢအဟံၣ်ဖျါထီၣ်ဝဲ တၢ်ဖိတၢ်မၤမုၢ်န့ၢ်မုၢ်သီ ဒီးဘၣ်မနုၤလၢ နတမၤတၢ်မၤ ဒီးတၢ်ကွဲးနီၣ်လၢလံာ် အစ့ၤကတၢၢ်တခါ -
 - တၢ်မၤလီၢ် တၢ်ဆၢလံာ်ပရၢလီၢ်ဆိးထံး ဒီးနတၢ်မၤလီၢ် အလီၢ်ဆိးထံး (လၢ NYS အပူၤ) ဒီး
 - တၢ်ဆဲးကျိးအဂီၢ်အကျိး ဃုာ်ဒီး ပုၤလၢ အဟံၣ်ဂၢၢ်ဟံၣ်ကျါၤ လံာ်ပရၢ အတၢ်ဂ့ၢ်တၢ်ကျိၤတဂၤ အလီတဲစီနီၣ်ဂံၢ်, မ့တမ့ၢ်
 - တၢ်မၤလီၢ် တၢ်ဖိတၢ်မၤတအိၣ် အတၢ်အုၣ်ကီအခါနီၣ်ဂံၢ် မ့တမ့ၢ် ကီၢ်စၢ်ဖိၣ်တၢ်ဖိတၢ်မၤ အတၢ်ဟံၣ်ပနီၣ်နီၣ်ဂံၢ် (FEIN)
- အဘူအလဲခဲးကွဲး-အဘူအလဲအတၢ်ဟံၣ်ဖျါ အစ့ၤကတၢၢ် 6 နွံအဂီၢ် တချုး မုၢ်န့ၢ်မုၢ်သီလၢ နကြးဝဲဘၣ်ဝဲဒီးတၢ်မၤစၢၤတဖၣ် မ့တမ့ၢ် စုဟံၣ်တအိၣ် အတၢ်မၤစၢၤ လၢ 6 လါအတီၢ်ပူၤ
- W2 မ့တမ့ၢ် 1099 အလံာ်ဒ် လၢတၢ်ဒွဲးစုခိစုသ့ၣ် 2019 မ့တမ့ၢ် 2020 လၢအဟံၣ်ဖျါထီၣ် အဘူအလဲတဖၣ် မ့တမ့ၢ် စုဟံၣ်
- တၢ်ဒ်သဒါတၢ်ဂ့ၢ်လီၢ်လၢတၢ်ကဟ့ၣ်အဘူအလဲအဂီၢ်သဲးစး (WTPA) အဘူအလဲအတၢ်ဘိးဘၣ်သ့ၣ်ညါ လၢနတၢ်မၤလီၢ်ဟ့ၣ်လီၤန့ၢ် ဖဲတၢ်ဒီးလဲကတီၢ် လၢအဟံၣ်ဖျါထီၣ်တၢ်ဟ့ၣ်န့ၢ်တၢ်မၤ တချုးလၢ နကြးဝဲဘၣ်ဝဲဒီးတၢ်မၤစၢၤတဖၣ် မ့တမ့ၢ် စုဟံၣ်တအိၣ် အတၢ်မၤစၢၤ လၢ 6 လါအတီၢ်ပူၤ

3 မး

- တၢ်ဃုက့ၤ လၢအဘူအလဲလၢတၢ်တဟ့ၣ်ဘၣ်အိၣ်ဒီးဘၣ် မ့တမ့ၢ် တၢ်ဃုက့ၤအဂၤတဖၣ်, တၢ်ဆိးထီၣ်တၢ်ဂ့ၢ် မ့တမ့ၢ် တၢ်ကွဲးနီၣ်ကွဲးဃါလၢ အထဲသီးတုၤသီး လၢအဘၣ်တၢ်လီၢ်ကီၢ်အိၣ် ဒီးပဒိၣ်ခၢၣ်စးကရၢ လၢအဟံၣ်ဖျါထီၣ် န -
 - တၢ်ဖိတၢ်မၤ ဖဲ NYS တချုးလၢ လါအံၤဖျါ 19 သီ, 2021, ဒီး
 - တၢ်အဘူအလဲလၢ တၢ်ဒီးန့ၢ်အိၣ် မ့တမ့ၢ် တၢ်ကြးဒီးန့ၢ်အိၣ်အိၣ် 6 နွံအဂီၢ် တချုးလၢ နတၢ်မၤတအိၣ်-စုဟံၣ်တအိၣ် လၢ 6 လါအတီၢ်ပူၤ
- တၢ်ထၢန့ၢ်စုလီၤလီၤတဖၣ်, တၢ်ထၢန့ၢ်စုတဖၣ် မ့တမ့ၢ် တၢ်ဆၢခိစုလၢ တၢ်ကရၢကရိအအိၣ် မ့တမ့ၢ် ပုၤလၢအတဘၣ်ထွဲဒီးန့ၢ်တဂၤအအိၣ်, ဒ်အမ့ၢ် -
 - လံာ်တၢ်ဟံၣ်ဖျါ လၢကျိၣ်စုကရၢ (အဒိ - စုတၢ်, ခရဲးဒီးကရၢဖိ, တၢ်မၤသကိးကရၢ)
 - တၢ်ဟ့ၣ်ခိၣ်သ့အလံာ်ဖိတၢ်တဖၣ် (အဒိ - Western Union, Walmart)
 - တၢ်ဟ့ၣ်ခိၣ်သ့အလဲ တၢ်ဆၢခိစုအတၢ်ကွဲးနီၣ်တဖၣ် (အဒိ - Zelle, Venmo, Cash App, PayPal)

ယကဘဏ်ဟုတ်တရားကို လာယတမ်းတင်မေးအတင်ကြားတင်ဘဏ်အဂီဝ်ဒလံ.

ပုပတံထိပ်တင်မိသွန်တဖန်အံ၊ ဘဏ်သွန်သွန် ကကြားဝဲဘဏ်ဝဲဒီး အပတီ 1 (\$15,600 တင်ချူးတင် ဟုန်ခိပ်သွဲ) မုတမ္မာ် အပတီ 2 (\$3,200 တင်ချူးတင်ဟုန်ခိပ်သွဲ) လာ

အပတီ 1 → နလိပ်ဘဏ် 5မး နစူးကါ


- တင်ကွဲးနီနီကွဲးပါ လာအလီလာ 5 မး, တင်ကွဲးနီနီ ကွဲးပါလာ အလီလာ 3 မး ခံခါ မုတမ္မာ် တင်ကွဲးနီနီ ကွဲးပါလာ အလီလာ 3 မးတခါ ဒီး အလီလာ 2 မး တခါ သွဲဝဲ

အပတီ 2 → နလိပ်ဘဏ် 3 မး

- နစူးကါ တင်ကွဲးနီနီကွဲးပါလာ အလီလာ 3 မး တခါ မုတမ္မာ် အလီလာ 1 မး သာခါသွဲဝဲ

1 မး

- ID တင်ပနီနီ လာတင်မလ်ဟုန်လီလာအံ
- အံမု(လ), တင်ဆုလ်ကွဲးပရဟုန်တဖန်, ကမျာ်တင်ဆဲးကျိးအတင်ဟ်ဖျါထိပ်တဖန် မုတမ္မာ် တင်ကွဲးဆဲးကျိးအဂါ လာအဘဏ်ထွဲဒီး တင်မလ်လာတင်ကမျာ်တင်မလ် အလ်ကွဲးတဖန်, တင်မဲးတင်မလ်ဟုန်လဲစရီတဖန်, တင်ဆါပနီပီလီအလီ အလ်ဖိုတ် တဖန်, တင်နီနီကျဲတဖန် မုတမ္မာ် တင်နီနီလီလာတင်မလ်တဖန်အဂါ
- အံမု(လ), တင်ဆုလ်ကွဲးပရဟုန်တဖန်, ကမျာ်တင်ဆဲးကျိးအတင်ဟ်ဖျါထိပ်တဖန် မုတမ္မာ် တင်ကွဲးဆဲးကျိးအဂါတဖန် လာပုပတံ ထိပ်တင်မိ ဒီးအတင်မလ် မုတမ္မာ် ပုပလာအဒီးလဲတင်မိ အဘဏ်စါ လာအဟ်ဖျါထိပ် တင်မဲးတင်မလ် အတင်ဘဏ်ထွဲ လာအအိပ်ဟ်စါ
- တင်ဟုန်ခွဲး ဒီး-မုတမ္မာ် တင်ဆုအဘူးအလဲ လာအကဲထိပ်သး တဘျီဝဲတဘျီ လာအဘဏ်ထွဲဒီး တင်ဒီးနီအဘူးအလဲ ဒ်အမုာ် -
 - စုတးအတင်ဟ်ဖျါတဖန်
 - တင်ဟုန်ခွဲးအဘူးအလဲ အလ်ဖိုတ်တဖန်
 - တင်ဆုအဘူးအလဲ အတင်ကွဲးနီနီ လာတင်ဟုန်ခွဲးအဘူးအလဲ အဲး(ပ)
- လ်တင်ကွဲးနီနီကွဲးပါတဖန် မုတမ္မာ် တင်ဂုတ်ကျိ လာအဘဏ်တင်ဟုန်လီလာအံ ခီဖျါ တင်မလ်ဆုအပုပလာတင်မိအအိပ် လာအပု ပုဒီး တင်ကွဲးနီနီကွဲးပါလာအအိပ်ဟုန်ဒီး -
 - တင်မလ် တင်ဆုလ်ပရဟုန်ဆဲးထဲး မုတမ္မာ်
 - တင်မလ် NYS တင်မဲးတင်မလ်တအိပ်အတင်ဘဏ် အခိးနီနီ မုတမ္မာ် ကီစါဖိုတ် တင်ဟ်ဂါဟ်ကျါတင်မဲးတင်မလ် နီနီ FEIN မုတမ္မာ်
 - တင်ဆဲးကျိးအဂါအကျါ ဟုန်ဒီး တင်မလ်အပုခါစး အလီတဲစီနီနီ
- လ်ဖိုတ်တဖန် မုတမ္မာ် တင်ကွဲးနီနီကွဲးပါတဖန် လာအဟ်ဖျါထိပ် တင်လဲတင်ကွဲး ဆုတင်မလ် လာအကဲထိပ်သးတလီလီ, ဒ်အ မုာ် -
 - တင်စူးကါကျဲခိသွဲအတင်ကွဲးနီနီ
 - တင်ဟ်သိလုန်အလ်ဖိုတ်တဖန်
 - ကမျာ်တင်ဝဲစီတင်ဆုအတင်ကွဲးနီနီတဖန်
- လ်ပရဟုလာအဟ်ဖျါထိပ် အပုပလာတင်မဲးတင်မလ် လာအဘဏ်တင်ဟုန်လီလာအံ ခီဖျါ တင်ကရုကရီလာအဟုန်သးကညီတင် လာအ သွန်ညါဘဏ်ဝဲလာ နမဲးတင်မလ် အစုကတင် 6 နွံ တချူး လါအဖျါ 19 သိ, 2021 လာ 6 လါအတီပု



တီနီနီ - လာတင်ကဟုန်တင်ဘဏ်အဂီဝ် လာနတင်မဲးတင်မလ် အတင်ကြားတင်ဘဏ်အဂီဝ်, နဟ်ဖျါထိပ် လ်တင်ကွဲး နီနီကွဲးပါတဘဏ် မုတမ္မာ် တင်ကွဲးနီနီကွဲးပါတစူ လာတင်ကွဲးနီနီကွဲးပါအကလုာ်တခါစုာ်အဂီဝ်လီ. တင် ကွဲးနီနီကွဲးပါတဘဏ် မုတမ္မာ် တစူအံ တင်ဂါအံ အါနီတဘျီ တသုနီတမဲးဘဏ်. တင်ကွဲးနီနီကွဲးပါ တစူ အဒိနီ မုဒ်လါလ်အသီးနီနီလီ - နမုာ်ဟ်ဖျါထိပ် တင်ဆုလ်ပရဟုန် 7 ဘဏ် ဒီးအံမု(လ)တဘဏ် လာတင် ကဟ်ဖျါထိပ် နတင်ဘဏ်ထွဲလ်သးဒီးနတင်မလ်အဂီဝ်နီ, နကဒီးနီဘဏ် ထဲဒ် 1 မး လာလ်တင်ကွဲးနီနီကွဲး ပါ 8 ဘဏ်လ်အဂီဝ် မုာ်လါ အအိပ်မဲး တင်ကွဲးနီနီကွဲးပါ တကလုာ်ယီအဖီလ်အယီနီလီ.

ဖဲယပတံထီၣ်ဝံၤအခါန့ၣ်, တၢ်မနုၤကကံထီၣ်သးလဲၣ်.

ဖဲယဆုၢ်ထီၣ် ယလံာ်ပတံထီၣ်ဝံၤအခါန့ၣ်, ယမုၢ်လၢ တၢ်သ့မနုၤလဲၣ်.

ဖဲယပတံထီၣ်ဝံၤအခါန့ၣ်, နကြးဒီးန့ၣ်ဘၣ် တၢ်ဟံပနီၣ် ID န့ၣ်လီၤ. ပၤ ယာ် နီၣ်ဂံၢ်အံၤ လၢခါဆူညါတၢ်ကွၢ်သကြးအဂီၢ်တက့ၢ်. ID ကစးထီၣ်ရဲၣ် ကျဲၤ နတၢ်ပတံထီၣ်န့ၣ်လီၤ.

- တၢ်မုၢ်လိာ်ဘၣ် တၢ်ဂ့ၢ်တၢ်ကျိၤ ဆူညါ မ့တမ့ၢ် တၢ်မၤဘၣ်ကွၢ်အံၤန့ၣ်, DOL ကဆုၢ်န့ၣ် တၢ်ဆုၢ်လံာ်ပရၢဖျါ မ့တမ့ၢ် အံၤမုၢ်(လ) ယုာ်ဒီး ဟံ ယဲၤဘျးစဲ လၢအဟ့ၣ်ကူၣ်ဟ့ၣ်ဖဲဝဲလၢ နကဆဲးလီၤမံၤန့ၣ်လီၤဆူ နအ ကီး လၢတၢ်ဂ့ၢ်တၢ်ကျိၤလီၤတၢ်တဖၣ်အဂီၢ်လီၤ.
- လဲၣ်န့ၣ်လီၤမံၤန့ၣ်လီၤဝံၤအခါန့ၣ်, လူၤဟံမၤထွဲ တၢ်န့ၣ်ကျဲသ့ၣ်တဖၣ် ဒ်သီးနကထံၣ်ဘၣ် တၢ်ကွဲးနီၣ်ကွဲးနီၣ်ယါလၢ တၢ်ကဘၣ်မၤဘၣ်ကွၢ်အံၤ မ့တမ့ၢ် တၢ်ဆုၢ်ကဒါကွၢ်အံၤ ဒီးဘၣ်မနုၤအယီၤလဲၣ်န့ၣ်လီၤ.
- နကအိၣ်ဒီးတၢ်ဆၢကတီၢ် 7 သိ လၢတၢ်ကဒါဆၢအံၤအဂီၢ် စးထီၣ်လၢ မုၢ်န့ၣ်မုၢ်သိ ဒီးတၢ်ဆၢကတီၢ် လၢနဒီးန့ၣ်ဘၣ် အံၤမုၢ်(လ) မ့တမ့ၢ် လံာ်တၢ် ကွဲးနီၣ် အတၢ်ဘိးဘၣ်သ့ၣ်ညါ ဝံၤအခါန့ၣ်လီၤ.
- တၢ်ခါဆၢအံၤ တၢ်မုၢ်တဒီးန့ၣ်ဘၣ်အံၤ ဖဲတၢ်ဆၢကတီၢ်အတၢ်ကွၢ်အံၤအ ပူၤန့ၣ်, တၢ်ဆၢတၢ်အံၤ တၢ်ကမၤအံၤ ဒီးသန့ထီၣ်သးလၢ တၢ်ဂ့ၢ်တၢ် ကျိၤလၢတၢ်ဒီးန့ၣ်အံၤ အဖီခိၣ်န့ၣ်လီၤ.
- ဖဲတၢ်မၤတၢ်ဆၢတၢ် လၢနတၢ်ပတံထီၣ်ဝံၤအခါန့ၣ်, DOL ကဆုၢ်န့ၣ် လံာ်တၢ်ကွဲးနီၣ် မ့တမ့ၢ် အံၤမုၢ်(လ) လၢအဒုးသ့ၣ်ညါန့ၣ် ဘၣ်ဃး မုၢ်န တၢ်ပတံထီၣ်အံၤ တၢ်အၢၣ်လီၤတူၢ်လီၤ မ့တမ့ၢ် တၢ်ဂ့ၢ်လီၤအံၤအဂီၢ်န့ၣ် လီၤ.
- စးထီၣ်လၢ တၢ်ပတံထီၣ်အမုၢ်န့ၣ်မုၢ်သိန့ၣ်, စုတၢ်ဟံအပူၤပၤဆုၢ်ရဲၣ် ကျဲၤတၢ်ဖိ သ့ၣ်တဖၣ်အံၤ တယၢ်ကွၢ်ဝဲလၢ တၢ်သမံသမံးကွၢ် ဒီးတၢ် ရဲၣ်ကျဲၤအတၢ်ဆၢကတီၢ်န့ၣ် ကယံာ်ဝဲ ယုၢ်န့ၣ် တုၤ ဃးန့ၣ်ယုၢ်န့ၣ်လီၤ.

DOL ကဆဲးကျိးယၢၤဒဲလဲၣ်.

- လံာ်တၢ်ကွဲးနီၣ်အံၤ တၢ်ကဆုၢ်ခိဖျါအံၤလၢ833-586- 1144 (လီၤပရၢ ကျိၤလၢအကလီ) န့ၣ်လီၤ. မၤနီၣ်ယာ် လီၤတဲစီနီၣ်ဂံၢ် မ့တမ့ၢ် အံၤ မုၢ်(လ)အံၤ လၢနလီၤတဲစီအပူၤတက့ၢ်.
- အံၤမုၢ်(လ)တၢ်ပရၢသ့ၣ်တဖၣ်အံၤ တၢ်ကဆုၢ်အံၤလၢ EWF@labor.ny.gov န့ၣ်လီၤ.
- ပၤပတံထီၣ်တၢ်ဖိသ့ၣ်တဖၣ်အံၤ ကဒီးန့ၣ်ဘၣ်စ့ၢ်ကီး တၢ်ကိးလီၤတဲစီ လၢ EWF အပူၤခၢၣ်စးအအိၣ် ဖဲတၢ်မုၢ်လိာ်ဘၣ်အါထီၣ် တၢ်ဂ့ၢ်တၢ် ကျိၤအခါန့ၣ်လီၤ. အဝဲသ့ၣ် ကကိးန့ၣ် ထဲဒ်လၢ 877-393-4697 န့ၣ်လီၤ.
- ဟံသ့ၣ်ဟံသး တၢ်ဆဲးကျိးဆဲးကျိးသ့ၣ်တဖၣ် လၢအတၢ်ပတံထီၣ်သး လၢ DOL အအိၣ်တဖၣ်တက့ၢ်.

DOL မုၢ်ဂ့ၢ်လီၤ ယတၢ်ကွဲးနီၣ်ကွဲးနီၣ်ယါ တမံၤလၢလၢ န့ၣ် တၢ်မနုၤကကံထီၣ်သးလဲၣ်.

- DOL မုၢ်ထီၣ်န့ၣ်တၢ်ဂ့ၢ်ကိတမံၤမံၤ လၢနတၢ်ပတံထီၣ်န့ၣ်ဒီး, နကဒီးန့ၣ် လံာ်တၢ်ကွဲးနီၣ် မ့တမ့ၢ် အံၤမုၢ်(လ) လၢ DOL အအိၣ် ဒီးနကအိၣ်ဒီးတၢ် ဆၢကတီၢ် 7 သိ လၢနကဟံပရၢဖျါထီၣ် တၢ်ဂ့ၢ်ကိတမံၤန့ၣ်လီၤ.
- နကဒီးန့ၣ်ဘၣ် လံာ်တၢ်ကွဲးနီၣ် မ့တမ့ၢ် အံၤမုၢ်(လ) ဖဲ DOL မၤတၢ်ဆၢ တၢ် (တၢ်အၢၣ်လီၤတူၢ်လီၤ မ့တမ့ၢ် တၢ်ဂ့ၢ်လီၤ နတၢ်ပတံထီၣ်) ဝံၤဝဲအ ခါန့ၣ်လီၤ.

DOL မုၢ်ဂ့ၢ်လီၤ ယတၢ်ပတံထီၣ် မ့တမ့ၢ် ဟ့ၣ်ယၢ အ ပတီၢ် 2 လၢအပတီၢ် 1 အလီၢ်န့ၣ်, တၢ်မနုၤကကံ ထီၣ်သးလဲၣ်.

ပၤပတံထီၣ်တၢ်ဖိလၢ တၢ်ဂ့ၢ်လီၤအတၢ်မၤစၢၤသ့ၣ်တဖၣ် မ့တမ့ၢ် တတူၢ် လီၤ DOL အတၢ်ဆၢတၢ်သ့ၣ် လၢအသဲစးတၢ်ဂ့ၢ်အဖီခိၣ် သ့ၣ်တဖၣ် အိၣ် ဒီးတၢ်ခွဲးတၢ်ယာ်လၢ တၢ်ပတံသကွၢ်ကညး အဂီၢ်န့ၣ်လီၤ.

- DOL မုၢ်မၤတၢ်ဆၢတၢ် မ့တမ့ၢ် ဟံပရၢဖျါထီၣ် တၢ်ဂ့ၢ်ကိ လၢနတၢ်ပတံ ထီၣ်အပူၤန့ၣ်, နကဒီးန့ၣ်ဘၣ် လီၤတဲစီလံာ်တၢ်ကွဲးနီၣ် မ့တမ့ၢ် အံၤမုၢ်(လ) လၢ DOL အအိၣ်န့ၣ်လီၤ.
- ပၤပတံထီၣ်တၢ်ဖိသ့ၣ်တဖၣ် အိၣ်ဒီးတၢ်ဆၢကတီၢ် 7 သိ လၢကယုၤတၢ် ပတံသကွၢ်ကညး တၢ်ဆီၣ်လီၤလီၤ လၢကစးထီၣ် တၢ်ပတံသကွၢ် ကညး တချုးလၢ တၢ်ဆၢတၢ်အံၤကဲထီၣ်တၢ်ဆၢတၢ်လၢခဲကတၢ်အ ခါန့ၣ်လီၤ.
- ဖဲနမ့ၢ်ပတံသကွၢ်ကညးထီၣ်န့ၣ်, DOL ကမၤအါထီၣ် တၢ်ကွၢ်သမံသ မံး နတၢ်ပတံထီၣ်န့ၣ်လီၤ.
- နကဒီးန့ၣ် တၢ်ဘိးဘၣ်သ့ၣ်ညါ လၢအယုၤန့ၣ် ဒ်သီးနကဟ့ၣ်ထီၣ် ဆူညါ တၢ်ဂ့ၢ်တၢ်ကျိၤ မ့တမ့ၢ် လံာ်တၢ်ကွဲးနီၣ်ကွဲးနီၣ်ယါတဖၣ် လၢ 7 သိအတီၢ် ပူၤ စးထီၣ်လၢနဒီးန့ၣ်ဘၣ် တၢ်ဘိးဘၣ်သ့ၣ်ညါအံၤ န့ၣ်လီၤ.
- DOL မုၢ်တဒီးန့ၣ်ဘၣ် တၢ်စးဆၢလၢနအိၣ် လၢတၢ်ဆၢကတီၢ်အတၢ်ကွၢ် လၢတၢ်ဟ့ၣ်လီၤအံၤအပူၤန့ၣ်, အကမၤတၢ်ဆၢတၢ်လၢတၢ်ပတံသကွၢ် ကညးအဖီခိၣ် ဒီးသန့ထီၣ်သးလၢ တၢ်ဂ့ၢ်တၢ်ကျိၤလၢအဒီးန့ၣ်ဘၣ်ဝဲ အဖီခိၣ်န့ၣ်လီၤ.
- DOL မၤလၢပုၤ တၢ်ကွၢ်ကဒါကွၢ်အကျိၤအကျိၤမုၢ်ဝဲန့ၣ်, အကဆုၢ်န့ၣ်န့ၣ် လီၤတဲစီလံာ်တၢ်ကွဲးနီၣ် မ့တမ့ၢ် အံၤမုၢ်(လ) လၢအကဒုးသ့ၣ်ညါန့ၣ် ဘၣ် ဃးတၢ်အၢၣ်လီၤတူၢ်လီၤ မ့တမ့ၢ် တၢ်ဂ့ၢ်လီၤ နတၢ်ပတံသကွၢ်ကညး အဂီၢ်န့ၣ်လီၤ. နတၢ်ပတံသကွၢ်ကညးသ့ၣ်တဖၣ်အံၤ ယံာ်ဝဲပၤတုၤ သၢ နွံသ့ၣ် လၢတၢ်ကရဲၣ်ကျဲၤအံၤအဂီၢ်လီၤ. တၢ်မုၢ်လိာ်ဘၣ်အါထီၣ် တၢ် ဂ့ၢ်တၢ်ကျိၤန့ၣ်, အယံာ်ဝဲအါန့ၣ်အန့ၣ် သ့ၣ်န့ၣ်လီၤ.

နကဘဉ်ကတိၤသကိးတၢ်ဒီး နတၢ်မာလီၢ်ဒ်လဲဉ်

တၢ်သံကွၢ် - ယကဘဉ်သံကွၢ်ယတၢ်မာလီၢ်မနုၤလဲဉ်.

စံးဆါ - စွတ်မာစာလောပာမာတဖ်လော အစုဟဲန့တအိဉ်တဖ်အဂီၢ်အံၤ ကဟ့ၣ်လီၤ တၢ်ဟ့ၣ်အဘျးအလဲ ထဲတဘျီဂီၢ် ဆူပုၤမာတဖ်တဖ်လော အတၢ်မာတအိဉ် မ့တမ့ၢ် ဟံဉ်ဃီတၢ်ဟဲန့တအိဉ် ဖဲလၢတၢ်ဆါသတြီၢ်အပူၤ လၢအတၢ်ကြးဝဲဘဉ်ဝဲဘဉ်ဒီး တၢ်ဖဲးတၢ်မာတအိဉ်တၢ်မာစၢၤ ညီန့ၢ် မ့တမ့ၢ် ဖဲတၢ်ဆါသတြီၢ်အခါ သ့ၣ်တဖ်န့ၣ်လီၤ.

ယနလၢ ယကြးဝဲဘဉ်ဝဲဘဉ် ယဒုးအိဉ်ထီဉ် ယတၢ်ကြးတၢ်ဘဉ် ဒီဃီ တၢ်ဟံဃီထီဉ် လံာ်ပရၢတဘျီ လၢအဟ့ၣ်တၢ်အုဉ်ကီၤ လၢယတၢ်ဖဲးတၢ်မာအဂီၢ် တဘျးလၢ တၢ်ဆါသတြီၢ်အကတီၢ် ဒီးယတၢ်မာတအိဉ်လၢ မ့တမ့ၢ် ယတၢ်မာန့ၣ်ရဲၣ်စ့ၤလီၤ ဖဲတၢ်ဆါသတြီၢ်အကတီၢ်န့ၣ်လီၤ. ဝံသးစူၤ နဟ့ၣ် ယၤ လံာ်ပရၢအံၤကသ့ၣ်ဧါ.

တၢ်သံကွၢ် - လံာ်ပရၢအံၤ ကဘဉ်ဟံဃီထီဉ်တၢ်ဂ့ၢ်မနုၤလဲဉ်.

စံးဆါ - လံာ်ပရၢအံၤ တၢ်ကွဲးအံၤလၢအဖုဉ်သ့ဝဲလီၤ. အကြးပဉ်ဃုာ်ဒီး -

- နပနီၣ်ကတၢ်မာလီၢ် အမံၤ ဒီးတၢ်လီၢ်တၢ်ကျဲၤ, တၢ်ဖဲးတၢ်မာလီၢ် လၢ ယမၤတၢ်တၢ် အလီၢ်အိဉ်ဆိးထံး ဒီး-မ့တမ့ၢ် နတၢ်ဆဲးကျိးအဂီၢ်အ ကျိၤ ဃုာ်ဒီး လီတဲစီနီဉ်ဂီၢ်
- တၢ်ဟံဃီတၢ်ကျဲၤလၢ ယမၤတၢ်လၢနဂီၢ်
- ယတၢ်ဖဲးတၢ်မာ အစးထီဉ် ဒီး အကတၢ် မုၢ်နီၤမုၢ်သီတဖ်
- လံာ်တကျိၤခဲကျိၤ လၢအဟံဃီထီဉ် ယတၢ်မာတအိဉ်လၢဘဉ် မ့တမ့ၢ် ယတၢ်မာန့ၣ်ရဲၣ်စ့ၤလီၤ ဖဲနတၢ်မာလီၢ် လၢ COVID-19 တၢ်ဆါ တြီၢ်အဃီ

တၢ်သံကွၢ် - မတၢ်တဂၤ ကကွၢ်လံာ်ပရၢတဘျီအံၤလဲဉ်.

စံးဆါ - တၢ်ဖဲးတၢ်မာဝဲကျိၤ ကကွၢ်လံာ်ပရၢတဘျီအံၤ ဒ်သီးကဟံဃီတၢ် ကျဲၤ ယတၢ်ကြးတၢ်ဘဉ် လၢစုတီၢ်ဟံဃီတၢ် ဘဉ်ဆဉ် အတဟ့ၣ်နီၤလီၤ တၢ်ဂ့ၢ်တၢ်ကျိၤသ့ၣ်တဖ်ဒီး ဝုၢ်, ကီၢ်စံဉ် မ့တမ့ၢ် ကီၢ်စၢၤဖိဉ်အခါစးကရၢသ့ၣ် တဖ်ဘဉ်

တၢ်သံကွၢ် - နကလိဉ်ဘဉ်လံာ်ပရၢတဘျီအံၤ အခါဖဲလဲဉ်.

စံးဆါ - လၢအဆိအချူ တသ့ဖဲအသ့န့ၣ်လီၤ. DOL အိးထီဉ်တၢ်လံာ် တၢ်ပ တံထီဉ် လၢကမျၢၢ်ဖိသ့ၣ်တဖ်အဂီၢ် ဒီးဖဲလၢစုတီၢ်ဟံဃီတၢ် လၢကွံာ်ဝဲအခါ န့ၣ်, တၢ်ပတံထီဉ်အံၤ ကပံးကွံာ်သးန့ၣ်လီၤ.

တၢ်သံကွၢ် - တၢ်အံၤ ကမၤဘဉ်ဒီး တၢ်ဟံဃီတၢ် ယတၢ်ဖဲးတၢ်မာ တအိဉ် အတၢ်လဲၤခီဃီ မ့တမ့ၢ် ဒုးအိဉ်ထီဉ် တၢ်သမံသမိး ပုၤ မာတၢ်ဖိ ဒီးန့ၣ်လါလဲဉ်ဧါ.

စံးဆါ -တမ့ၢ်ဘဉ်. တၢ်ရဲၣ်တၢ်ကျဲၤအံၤ အိဉ်လီၤဆီလီၤသး လၢလၢဆူဆူ လၢကီၢ်စံဉ် တၢ်ဖဲးတၢ်မာတအိဉ်တၢ်အုဉ်ကီၤ အတၢ်မာစၢၤတၢ်ရဲၣ်တၢ်ကျဲၤ ဒီးတဒိဘဉ်မာဟူး ခိသ့လၢနဟ့ၣ်အံၤ လၢတၢ်ဖဲးတၢ်မာတအိဉ်အဂီၢ် နီတ မံၤဘဉ်

တၢ်သံကွၢ် - ယတူၢ်ဘဉ်လၢ ယတအဲဉ်သီးကွဲးလံာ်ပရၢတဘျီ အံၤဘဉ်. မ့ၢ်နကဘဉ်ပတံထီဉ်အံၤ နီၢ်ကီၢ်ဧါ.

စံးဆါ - တၢ်ကွဲးလံာ်ပရၢလၢနဂီၢ် ဒ်ယပုၤမာတဖ်လီၢ်လံာ်တဂၤအသီးန့ၢ် မ့ၢ် တၢ်လီၢ်တံာ် အကျိၤအကျိၤအဒိဉ်ကတၢ်တဘီ လၢတၢ်ဒီးန့ၢ် တၢ်မာစၢၤ အ အါကတၢ်အဂီၢ်လီၤ. အကျိၤအကျိၤတဖ်အိဉ်ဝဲလၢ တၢ်ကပတံထီဉ်အံၤအ ဂီၢ် ဘဉ်ဆဉ် အဝဲသ့ၣ်လိဉ်ဘဉ်အါထီဉ် တၢ်ကွဲးနီဉ်ကွဲးယၤ ဒ်အမ့ၢ် အဘျး အလဲဒုးကွဲး, W2 တၢ်ဟံဃီတဖ်, အဂၤတဖ် န့ၣ်လီၤ.

လၢတၢ်ဘျီတဂ့ၢ်တဘျီအပူၤန့ၣ်, ယတအိဉ်ဒီးတၢ်ကွဲးနီဉ်ကွဲးယၤသ့ၣ် တဖ်အံၤဘဉ်. ယဟံဃီဖိဃီအံၤ အိဉ်ဒီးတၢ်ကီၢ်တၢ်ခဲဒိဉ်မး ဖဲတၢ်ဆါသ တြီၢ်အကတီၢ် ဒီးတၢ်ဒီးန့ၢ် စုတီၢ်ဟံဃီအံၤ ကကဲထီဉ်တၢ်မာစၢၤဒိဉ်ဒိဉ်အါအါ လၢပဂီၢ် လၢပကလဲၤခီဃီ တၢ်ကီၢ်တၢ်ခဲ အကတီၢ်အံၤအဂီၢ်, မာစၢၤပုၤ လၢ ပကအိဉ်ဒီးတၢ်အိဉ်တၢ်အီ လၢစီၤနီဉ်ခိဉ်အဂီၢ် ဒီးပကဝဲဆၢထၢၣ်ကွၢ်ဆၢဉ် မံၤတၢ် လၢပနီၣ်ကတၢ်အဂီၢ်န့ၣ်လီၤ.

တၢ်သံကွၢ် - ယကသ့ၣ်ညါဘဉ်လီၤတၢ် လၢယတကွၢ်ဆၢဉ်မံၤ ဘဉ်ဒီးတၢ်ဂ့ၢ်ဟံဃီထီဉ်အခဲတဖ် လၢတၢ်ဟ့ၣ်လီၤလံာ်ပရၢတ ဘျီအံၤအဂီၢ်ကသ့ၣ်လဲဉ်.

စံးဆါ - ဒ်နယူယောက်စ်စံဉ် ပုၤမာတဖ်ဖဲဝဲကျိၤ ဟံဃီလီၤတံာ်ဝဲ လၢအဟံဃီသဲၤ သန့အသီးန့ၣ် -

“လံာ်တၢ်ကွဲးနီဉ်ကွဲးယၤ လၢအဘဉ်တၢ်ဆၢထီဉ်အံၤဆူ DOL အအိဉ် ဒ်စု တၢ်မာစၢၤလၢပုၤမာတဖ်လောစုဟဲန့တအိဉ် (EWF) အတၢ်ပတံထီဉ်အဂီၢ် ဃုာ်ဒီး လံာ်တၢ်ကွဲးနီဉ်ကွဲးယၤလၢ တၢ်မာလီၢ်တဖ်အံၤအအိဉ်န့ၣ် တမ့ၢ်က မျၢၢ်အတၢ်မာနီဉ်မာယၤ သ့ၣ်တဖ်ဘဉ် ဒီးတၢ်ကစူးကါအံၤ ထံဒဉ်လၢ (EWF) တၢ်မာစၢၤအတၢ်ပဆၢရဲၣ်ကျဲၤအဂီၢ် နီၢ်နီၢ် န့ၣ်လီၤ. တၢ်ဟံဃီထီဉ် တၢ်ဂ့ၢ်တၢ်ကျိၤသ့ၣ်တဖ်အံၤ ဆူပဒိဉ်ခါစးကရၢသ့ၣ်တဖ် အအိဉ် ဃုာ် ဒီးကီၢ်အမဲရကၤ တၢ်ဒုးလူၤဟီၢ်မာထွဲ တၢ်န့ၣ်လီၤအိဉ်ကီၢ်တၢ်ခိတၢ်သွဲ (Immigration Customs Enforcement (ICE))အံၤ တၢ်တြီၢ်ဃာ် အံၤဃးဃးခီဃီ တၢ်ဘျီသဲစး လၢတၢ်ပညိဉ်အဂၤတဖ်လၢ တၢ်ရဲၣ်ကျဲၤ တၢ်ပတံထီဉ်အံၤအဂီၢ် မ့တမ့ၢ်ဘဉ်လၢ သဲစးအတၢ်လိဉ်ဘဉ်အိဉ်ဝဲ လၢတၢ် ကမၤအံၤ ခီဃီ ကွီၢ်ဘျီအတၢ်ဟ့ၣ်လီၤတၢ်ကလုာ် မ့တမ့ၢ် တၢ်စံဉ်ညိဉ်ပီတု အတၢ်ဟ့ၣ်ခွဲးအဂီၢ်န့ၣ်လီၤ.

EXCLUDED WORKERS FUND WORK ELIGIBILITY LETTER

The Excluded Workers Fund (EWF) provides financial help to New Yorkers who lost income during the COVID-19 pandemic and were left out of various federal relief programs, including unemployment and pandemic benefits.

To receive funds, applicants must provide a number of documents to verify their identity, residency, and work eligibility. Each document submitted to prove work eligibility has a point value.

- To qualify for the **Tier 1** amount of \$15,600 (minus taxes), applicants need to establish a minimum of **5 points**.
- To qualify for the **Tier 2** amount of \$3,200 (minus taxes), applicants need to establish a minimum of **3 points**.

The successful completion of this letter is worth **5 points**.

Applicant Name: _____

First Name, Last Name

Employment Start Date: _____

MM/DD/YYYY

Date applicant lost employment or work hours for COVID-related reasons: _____

*MM/DD/YYYY (Date should be between
March 2020 and April 2021)*

Reason for loss of work: _____

EMPLOYERS ARE REQUIRED TO SUBMIT **ONE** OF THE FOLLOWING:

- A.** The employer's mailing address* and the address of the site(s), within New York State, at which the applicant was employed; **or**
*Self-employed workers should use their own mailing address.

Mailing Address

Address of Work Site(s)

- B.** The employer's New York State Unemployment Insurance account number or Federal Employment Identification Number (FEIN); **or**

☐ FEIN
☐ UI ACCT

Select One

ID Number

- C.** Contact information, including a phone number, for a representative of such employer who can verify the contents of the letter. (In selecting this option, a DOL representative may contact you, but only to confirm the information submitted here.)

Contact First & Last Name, Title, Phone Number and/or E-mail

Note to employers: This letter can be filled out and submitted by self-employed applicants. Additionally, documents submitted to the DOL as part of the EWF application, including those from employers, are not public records and will be used for the sole purpose of EWF benefits administration. Disclosure of such to any other government agencies, including U.S. Immigration Customs Enforcement (ICE), is strictly prohibited by law for any purpose other than processing the application, unless expressly authorized by the individual applicant or legally required to do so pursuant to a lawful court order or judicial warrant. Submitting this letter will not impact an employer's unemployment insurance experience rating or contribution rate.

For more information on the Excluded Workers Fund, including eligibility requirements, visit dol.ny.gov/ewf.

တပ်မတော်အားလုံး (NYC)

ဆူညံတပ်မတော်အားလုံးအား ခံနိုင်ရည်ရှိသော လူမှုရေးဝန်ဆောင်မှုများကို EWF အကူအညီ နှင့် လုံခြုံရေး
fundexcludedworkers.org မှတစ်ဆင့် dol.ny.gov/EWFApply တက်ရောက် တပ်မတော်အားလုံးသို့
ပေးအပ်ရန် ကျင့်သုံးနိုင်ပါသည်။

နယ်စပ်ကိစ္စများကို ဖြေရှင်းပေးရန် အထောက်အကူပြုမည့် ဝန်ဆောင်မှုများ (EWF) -

Bronx

BronxWorks

ကျင့်သုံးမှုများ - အချင်းအမျိုးသမီးများ၊ အမေရိကန်
လမ်းညွှန်များ၊ ဖရန်ကိုင်းများ၊ စပွန်များ၊ အချင်းများ
646-393-4000

Emerald Isle Immigration Center

ကျင့်သုံးမှုများ - အမေရိကန်များ၊ စပွန်များ၊ တံခွန်များ
718-478-5502

Part of the Solution

ကျင့်သုံးမှုများ - အမေရိကန်များ၊ စပွန်များ
718-220-4892 x 141

Brooklyn

Academy of Medical and Public Health Services (AMPHS)

ကျင့်သုံးမှုများ - အချင်းအမျိုးသမီးများ၊ တရုတ်များ၊ အမေရိကန်
ကျင့်သုံးမှုများ၊ ဖရန်ကိုင်းများ၊ ဟွန်ကွန်(န)အချင်းအမျိုးသမီးများ၊ စပွန်
ကျင့်သုံးမှုများ
212-256-9036

Carroll Gardens Association

ကျင့်သုံးမှုများ - အမေရိကန်များ၊ စပွန်များ၊ ထင်ရှားသော
ကျင့်သုံးမှုများ
718-243-9301

Mixteca

ကျင့်သုံးမှုများ - စပွန်များ
718-965-4795

Manhattan

African Services Committee

ကျင့်သုံးမှုများ - အချင်းအမျိုးသမီးများ၊ အမေရိကန် 35 ကျင့်သုံးမှုများ၊ အချင်း
အမျိုးသမီးများ၊ အမေရိကန်များ၊ ဖရန်ကိုင်းများ၊ ဟွန်ကွန်(န)အချင်းအမျိုးသမီးများ၊
ကျင့်သုံးမှုများ၊ စပွန်များ
212-222-3882

Manhattan

Cabrini Immigrant Services of NYC

ကျင့်သုံးမှုများ - တရုတ်များ၊ အမေရိကန်များ၊ စပွန်များ
212-791-4590

Catholic Charities

ကျင့်သုံးမှုများ - ဘုရားရှိခိုးကျွတ်မှုများ၊ အမေရိကန်များ၊ ဟွန်ကွန်
ကျင့်သုံးမှုများ၊ စပွန်များ၊ တပ်မတော်အားလုံးအား ခံနိုင်ရည်ရှိသော အတတ်ပညာ
တပ်မတော်
347-391-5785

Chinese-American Planning Council

ကျင့်သုံးမှုများ - တရုတ်အမျိုးသမီးများ(စ)ကျင့်သုံးမှုများ၊ တရုတ်အမျိုးသမီးများ
နံနက်(စ)ကျင့်သုံးမှုများ၊ တရုတ်အမျိုးသမီးများ(န)အမျိုးသမီးများ၊ အမေရိကန်များ၊ စ
ပွန်များ
718-358-8899

LatinoJustice PRLDEF (New York City)

ကျင့်သုံးမှုများ - အမေရိကန်များ၊ စပွန်များ
212-219-3360

Northern Manhattan Improvement Coalition

ကျင့်သုံးမှုများ - အမေရိကန်များ၊ စပွန်များ
212-822-8300

Street Vendor Project, Urban Justice Center

ကျင့်သုံးမှုများ - အချင်းအမျိုးသမီးများ၊ ဘွဲ့(န)အချင်းအမျိုးသမီးများ၊ တရုတ်
ကျင့်သုံးမှုများ၊ အမေရိကန်များ၊ စပွန်များ၊ စီမံခန့်ခွဲမှု(ဖ)ကျင့်သုံးမှုများ
646-602-5600

The Door - A Center for Alternatives

ကျင့်သုံးမှုများ - အမေရိကန်များ၊ ဖရန်ကိုင်းများ၊ ဖရန်ကိုင်း
အချင်းအမျိုးသမီးများ၊ စပွန်များ၊ တပ်မတော်အားလုံးအား ခံနိုင်ရည်ရှိသော အတတ်ပညာ
တပ်မတော်
212-941-9090

Queens

Emerald Isle Immigration Center

ကျင့်သုံးမှုများ - အမေရိကန်များ၊ စပွန်များ၊ တံခွန်များ
718-478-5502

Korean-American Family Service Center

ကျင့်သုံးမှုများ - အမေရိကန်များ၊ ခရိုင်များ
718-460-3800

Korean Community Services of Metropolitan NY

ကျင့်သုံးမှုများ - တရုတ်များ၊ အမေရိကန်များ၊ ခရိုင်များ
ကျင့်သုံးမှုများ၊ စပွန်များ
646-389-6392

New Immigrant Community Empowerment

ကျင့်သုံးမှုများ - အမေရိကန်များ၊ စပွန်များ
718-205-1687

Sunnyside Community Services

Languages: အမေရိကန်များ၊ စပွန်များ
718-784-6173

The Haitian Americans United for Progress (HAUP)

ကျင့်သုံးမှုများ - အမေရိကန်များ၊ ဖရန်ကိုင်းများ၊ ဟွန်ကွန်
ကျင့်သုံးမှုများ(န)အချင်းအမျိုးသမီးများ
718-527-3776

Staten Island

Project Hospitality

ကျင့်သုံးမှုများ - အချင်းအမျိုးသမီးများ၊ အမေရိကန်များ၊ ဖရန်ကိုင်း
ကျင့်သုံးမှုများ၊ ရန်ကုန်ကျင့်သုံးမှုများ၊ စပွန်များ
718-448-1544

တၢ်အိၣ်ယၢၤတဖၣ် (Long Island)

ဆူညါတၢ်ဂ့ၢ်တၢ်ကျိၤတဖၣ် ဒီးတၢ်ဂ့ၢ်တၢ်ကျိၤအသိ လၢတၢ်မၤလၢထီၣ်ပဲၤထီၣ် EWF အဂီၢ် န့ၣ်လီၤကွၢ်မဲ fundexcludedworkers.org မ့တမ့ၢ် dol.ny.gov/EWFApply တက့ၢ်. တၢ်ဂ့ၢ်တၢ်ကျိၤသ့တဖၣ် အိၣ်ဝဲလၢ ကျိၤအါကျိၤန့ၣ်လီၤ.

နဆဲးကျိၤတၢ်ကရၢကရိလၢလၢသ့ၣ်တဖၣ် လၢတၢ်မၤလၢအဂီၢ် သ့ဝဲန့ၣ်လီၤ -

Long Island

SEPA Mujer

ကျိၤတဖၣ် - အဲကလံးကျိၤ, စပုၣ်ကျိၤ

110 N. Ocean Avenue

Patchogue, NY 11772

631-980-2555

Centro Corazon de Maria

ကျိၤတဖၣ် - အဲကလံးကျိၤ, စပုၣ်ကျိၤ

31 E. Montauk Highway

Hampton Bays, NY 11946

631-728-5558

တင်အိတ်ယာတဖန် (Hudson Valley)

ဆူညါတင်ဂွတ်ကျိုတဖန် ဒီးတင်ဂွတ်ကျိုအသိ လာတင်မေးလှည့်ပွဲထီနီ EWF အဂီၢ် နှံလီၤကွၢ်ဖဲ fundexcludedworkers.org မ့တမ့ၢ် dol.ny.gov/EWFApply တက့ၢ်. တင်ဂွတ်ကျိုသ့တဖန် အိတ်ဝဲလာ ကျိအါကျိန့ၢ်လီၤ.

နဆဲးကျိးတင်ကရၢကရိလၢလာသ့တဖန် လာတင်မေးလှည့်ပွဲထီနီ -

Hudson Valley

Community Resource Center

ကျိတဖန် - စပုန်ကျိ, ပိတ်တူၢ်ကိတ်ကျိ, အဲကလံးကျိ
914-835-1512

Neighbors Link

ကျိတဖန် - အဲကလံးကျိ, ဖရဲန့ၢ်ကျိ, စပုန်ကျိ, အါၣ်ဒူ
ကျိ, တင်ကျိးထံအတၢ်တိၤမေးလှည့်ပွဲထီနီ
914-666-3410

Rural & Migrant Ministry

ကျိတဖန် - စပုန်ကျိ, မဲၣ်စိတ်ကိတ်ကျိ, အဲကလံးကျိ
845-485-8627

Worker Justice Center

ကျိတဖန် - စပုန်ကျိ, အဲကလံးကျိ, တင်ကျိးထံအတၢ်တိၤမေး
လှည့်ပွဲထီနီ
845-331-6615

Catholic Charities Community Services,

Archdiocese of New York

ကျိတဖန် - ဘုကလါကျိ, အဲကလံးကျိ, ဟ့ၣ်ဒိတ်ကျိ, စပုန်
ကျိ
တင်ကျိးထံအတၢ်တိၤမေးလှည့်ပွဲထီနီ
347-391-5785

Catholic Charities Community Services of

Rockland, Inc.

ကျိတဖန် - ဖရဲန့ၢ်ကျိ, အဲကလံးကျိ
ဟ့ၣ်(န)ခရဲယီၤကျိ, စပုန်ကျိ
845-942-5791

တင်အိပ်ယာတဖန် (Central New York)

ဆူညါတင်ဂုတ်ကျိတဖန် ဒီးတင်ဂုတ်ကျိအသိ လာတင်မာလထီပဲထီ EWF အဂီ န်လီကွပ် fundexcludedworkers.org မှတမ္ ဝ် dol.ny.gov/EWFApply တကွ. တင်ဂုတ်ကျိသုတဖန် အိပ်ဝဲလာ ကျိအိကျိန့လီ.

နဆဲးကျိးတင်ကရကရိလာသုတဖန် လာတင်မာလအဂီ သုဝဲန့လီ -

Central New York

Workers Center of Central New York
ကျိတဖန် - စပုန်ကျိ, ဖရန်စိုန်ကျိ, အဲကလံးကျိ
2013 East Genesee Street
Syracuse, NY 13210
315-218-5708

Salvation Army Syracuse Area Service
ကျိတဖန် - စပုန်ကျိ, အဲကလံးကျိ
200 Twin Oaks Drive
Syracuse, NY 13206
315-475-1688

Huntington Family Centers Inc.
ကျိတဖန် - အဲကလံးကျိ
405 Gilford Street
Syracuse, NY 13204
315-476-3157

Finger Lakes/Southern Tier

Tompkins County Workers' Center
ကျိတဖန် - တရူးကျိ, အဲကလံးကျိ, စပုန်ကျိ
115 E. Martin Luther King Jr. St. / The Commons
Ithaca, NY 14850
607-269-0409

Catholic Charities of Tompkins and Tioga
ကျိတဖန် - စပုန်ကျိ, ဟွန်(န)ခရိုယီကျိ, အဲကလံးကျိ, ကညီကျိ, Burmese
324 West Buffalo Street
Ithaca NY 14850
607-272-5062

Aim Independent Living Center
ကျိတဖန် - American Sign Language (ASL), အဲကလံးကျိ, တင်ကွဲးကျိထံ အတင်တီစာမာတဖန်
271 East First Street
Corning, NY 14830
607-906-8225

တောင်အိတ်ယူတောင် (Western New York)

ဆူညါတောင်တောင်ကျိတောင် ခံတောင်တောင်ကျိအသိ လာတောင်မလောင်ပိုင်ပိုင် EWF အကီ နှလံကွပ်မံ fundexcludedworkers.org မှတောင်မှ dol.ny.gov/EWFApply တောင်ကွပ်. တောင်တောင်ကျိသွတ် ဖပ် အိတ်ဝဲလောင် ကျိအိကျိနှလံ.

နဆဲးကျိးတောင်ကရိကရိလောင်သွတ်တောင် လာတောင်မလောင်အကီ သွတ်နှလံ -

Western New York

ACCESS of WNY

ကျိတောင် - အရောင်ကျိ, အဲကလံးကျိ

609 Ridge Road, 2nd Fl

Buffalo, NY 14218

716-332-5901

Western New York Council on Occupational Safety and Health (WNYCOSH)

ကျိတောင် - အဲကလံးကျိ

2495 Main St #438

Buffalo, NY 14214

716-206-2550

Justice for Migrant Families

ကျိတောင် - စပိုင်ကျိ, အဲကလံးကျိ

371 Delaware Ave

Buffalo, NY 14210

716-206-2550 (WNYCOSH)

info@jfmfwny.org

Rural & Migrant Ministry

ကျိတောင် - စပိုင်ကျိ, အဲကလံးကျိ

Liturgia ခိခိပုမလောင်ကွပ်သွတ်ခါး

7 Phelps Street

Lyons, NY 14489

315-871-4031 / 845-485-8627

Worker Justice Center

ကျိတောင် - စပိုင်ကျိ, အဲကလံးကျိ

1187 Culver Rd

Rochester, NY 14609

585-325-3050